

ဓမ္မခန္ဓာ (၆၀) စစ်ဆေးခံရသည့် သူမ (အလ် မွန်မ်တဟိနာဟ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၁) သုတ်ဒေသနာ (၁၃)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁၀

| | |
|--------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ၁။ | <p>يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا عَدُوِّي وَعَدُوَّكُمْ أَوْلِيَاءَ تُلْفُونَ إِلَيْهِمْ بِالْمَوَدَّةِ وَقَدْ كَفَرُوا بِمَا جَاءَكُمْ مِنَ الْحَقِّ يُخْرِجُونَ الرَّسُولَ وَإِيَّاكُمْ أَنْ تُؤْمِنُوا بِاللَّهِ رَبِّكُمْ إِنْ كُنْتُمْ حَرَجْتُمْ جِهَادًا فِي سَبِيلِي وَابْتِغَاءَ مَرْضَاتِي تُسِرُّونَ إِلَيْهِمْ بِالْمَوَدَّةِ وَأَنَا أَعْلَمُ بِمَا أَخْفَيْتُمْ وَمَا أَعْلَنْتُمْ وَمَنْ يَفْعَلْهُ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ</p> <p>အို ယုံကြည်သော သူတို့၊ ငါ့အား စည်းပေါက်သူများ သင်တို့အား စည်းပေါက်များအား မဟာမိတ် အဖြစ် မယူမှတ်ကြနှင့်၊ သင်တို့ ထံသို့ ရောက်လာသော သစ္စာတရားကို ဖုံးကွယ်ပစ်လျက် သင်တို့သည် ပရမတ်ဘုရားရှင်၊ ကံကြမ္မာရှင်အား ယုံကြည်ခြင်းကြောင့် ဉာဏ်စဉ်တော်ဆောင်နှင့် သင်တို့ကိုယ်တိုင်အား မောင်းထုတ်ခဲ့သော သူတို့အား လိုလိုလားလား ကမ်းလှမ်းကြမည်လော။ သင်တို့သည် ငါအရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြ၍ ငါအရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေပါလျက် သူတို့အား ကြိုတင်၍ လိုလားနေဦးမည်လော။ ငါအရှင်သည် သင်တို့၏ လျှို့ဝှက်ရာ လူသိရှင်ကြားပြုရာများကို အသိဆုံး ဖြစ်တော်မူ၏။ သင်တို့အနက် ထိုသို့ပြုလုပ်သူသည် ပုံစံချပြီး လမ်းစဉ်မှ မုချ လွဲချော်ရလေပြီ။^{၁၀၆၇}</p> |
| ၂။ | <p>إِنْ يَتَّفِقُوا كُفْرًا يَكُونُوا لَكُمْ أَعْدَاءً وَيَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ وَأَسْنِنَتَهُمْ بِالسُّوءِ وَوَدُّوا لَوْ تَكْفُرُونَ</p> <p>သူတို့သည် သင်တို့အား ထိပ်တိုက်တိုးလျှင် သင်တို့အား စည်းပေါက်သူများ ဖြစ်လတ္တံ့၊ သင်တို့ထံသို့ သူတို့၏ လက်များကို ဆန့်ထုတ်လျက် အကုသိုလ်များဖြင့် နှတ်လျှာကြမ်းကြလတ္တံ့၊ သင်တို့အား ဖုံးကွယ်မှောင်ချသူများ ဖြစ်စေလိုကြ၏။</p> |
| ၃။ အမျိုး | <p>لَنْ تَنفَعَكُمْ أَرْحَامُكُمْ وَلَا أَوْلَادُكُمْ يَوْمَ الْقِيَامَةِ يَفْصِلُ بَيْنَكُمْ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ</p> <p>သင်တို့၏ မွေးရာပါအခွင့်အရေးရှိသူများ၊ သင်တို့၏ ရင်သွေးများသည် သင်တို့အတွက် အကျိုးရှိစေမည် မဟုတ်ချေ။ ရပ်တည်ရသော နေ့ကာလ၌ သင်တို့၏ကြား ရှင်းလင်းဆုံးဖြတ်တော်မူလတ္တံ့။ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသူကို မြင်နေသော အရှင် ဖြစ်၏။</p> |
| ၄။ | <p>قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَاءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمْ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّى تُؤْمِنُوا بِاللَّهِ وَحَدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنْتَبْنَا وَإِلَيْكَ الْمَصِيرُ</p> |

(၁၀၆၇) ဤသုတ်တော်တွင် အစ္စလာမ် သာသနာဝင်များ အတွက် ချစ်ခင်နှစ်သက်စွာ မပေါင်းသင်းရဟု တားမြစ်ထားသော သူများမှာ မှတ်ဆလင် မဟုတ်သူ အားလုံးကို မဆိုလိုပေ။ မိမိ၏ ဘာသာတရားကို လွတ်လပ်စွာ ယုံကြည်ခွင့်မပြုသော တဖက်သတ် ရန်ရှာသူများကိုသာ ဆိုလိုပေသည်။ ထိုအကြောင်းကို သုတ်တော် ၈ နှင့် ၉ တွင် အတိအကျ ပြဋ္ဌာန်းထားပေသည်။

သင်တို့အတွက် အတင့်တယ်ဆုံး စံနမူတစ်ခု ရှိသည်မှာ- အီဗရာဟီးမ်နှင့် သူနှင့် အတူရှိသောသူတို့ ဖြစ်၏။ သူတို့က သူတို့၏ လူမျိုးအား “သင်တို့နှင့် ဖြစ်စေ၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ကိုးကွယ်သည့် အရာများနှင့် ဖြစ်စေ ကျွန်ုပ်တို့ ကင်းရှင်း၏။ ကျွန်ုပ်တို့သည် ပယ်ရှားလိုက်ပြီ။ သင်တို့သည် ပရမတ်ဘုရားရှင်အား တစ်ပါးတည်း သီးသန့် မယုံကြည်သ၍ သင်တို့၏ကြား ကျွန်ုပ်တို့၏ကြား၌ စည်းဖောက်မှု အာဇာနည်တစ်ခုသာ ပေါ်နေလတ္တံ့” ဟု ပြောဆို၏။ အီဗရာဟီးမ်က သူ၏ ဖခင်အား “ကျွန်ုပ်သည် သင့်၏ လွတ်ငြိမ်းခွင့်ကိုပန်ခဲ့၏။ သို့သော် ပရမတ်ဘုရားရှင်အား ဂုဏ်ပြိုင်၍ သင့်အား အာဇာနည်ခိုင်စရာ ကျွန်ုပ်တို့ မရှိပါ” ဟု ဆိုခြင်းသည် သီးခြား ဖြစ်၏။ သူတို့က “အို ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင့်အပေါ် ကိုးစားပါ၏။ အရှင့်ထံသို့သာ ဘက်လှည့်ပါ၏။ အရှင့်ထံသို့သာ တပည့်တော်တို့၏ ခရီးဆုံး ဖြစ်ပါ၏။-

၅။ **رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلَّذِينَ كَفَرُوا وَاعْفِرْ لَنَا رَبَّنَا إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ**
 -အို ကံကြမ္မာရှင် တပည့်တော်တို့အား ဖုံးကွယ်သော သူတို့၏ သွေးတိုးစမ်းခံရခြင်းကို မစီစဉ်ပါနှင့်။ တပည့်တော်တို့ အား လွတ်ငြိမ်းစေတော်မူပါ။ အို ကံကြမ္မာရှင် အရှင်သည်သာ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်ပါ၏” ဟု ရင့်ကျူး၏။

၆။ **لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِمَن كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَمَن يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ**
 သင်တို့အတွက် သူတို့ထံ၌ အတင့်တယ်ဆုံး စံနမူ မှချ ရှိနေ၏။ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝကာလအား မျှော်ကိုး လေ့ရှိသူတို့ အတွက်ပင် ဖြစ်၏။ ဘက်လှည့်သွားသူတို့- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကိုလုံပြည့်စုံ၏။ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏။

၇။ **عَسَى اللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ كَفَرُوا بَيْنًا مَّوَدَّةَ اللَّهِ وَقَدِيرٌ وَاللَّهُ غَفُورٌ رَّحِيمٌ**
 ပရမတ်ဘုရားရှင်သည် သင်တို့၏ကြား သင်တို့အား စည်းဖောက်သော သူများ၏ ကြားတွင် အချင်းချင်းလိုလားမှုကို စီစဉ်နိုင်ရ၏။ ပရမတ်ဘုရားရှင်သည်ကား စည်းချိန်ချမှတ်သော အရှင် ဖြစ်၏။ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်း စေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။

၈။ **لَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَارِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ**
 ပရမတ်ဘုရားရှင်သည် သင်တို့အား သာသနာရေးကြောင့် စစ်တိုက်သောသူ၊ သင်တို့၏ အိမ်ဂေဟာများမှ မနှင်ထုတ် သော သူများအတွက် ဟန့်တားတော်မမူချေ။ သူတို့နှင့်အတူ ကောင်းမှုပြုလေ့၊ သမာသမတ်ရှိကြလေ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သမာသမတ်ရှိသူတို့အား နှစ်သက်တော်မူ၏။

၉။ **إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوهُمْ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ**
 သင်တို့အား သာသနာရေးကြောင့် စစ်တိုက်သောသူ၊ သင်တို့၏ အိမ်ဂေဟာများမှ နှင်ထုတ်သော သူ၊ သင်တို့အား မောင်းထုတ်သောအခါ ကျောထောက်နောက်ခံ ပြုသူတို့ထံ သင်တို့ ဘက်လှည့်ခြင်းကို ဟန့်တားတော်မူ၏။ သူတို့ထံ ဘက်လှည့် သူ ထိုသူတို့သည် အမှိုက်ကောင်များ ဖြစ်ကြ၏။

၁၀။ **يَا أَيُّهَا الَّذِينَ آمَنُوا إِذَا جَاءَكُمُ الْمُؤْمِنَاتُ مُهَاجِرَاتٍ فَامْتَحِنُوهُنَّ اللَّهُ أَعْلَمُ بِإِيمَانِهِنَّ فَإِن عَلِمْتُمُوهُنَّ مُؤْمِنَاتٍ فَلَا تَرْجِعُوهُنَّ إِلَى الْكُفَّارِ لَا هُنَّ حِلٌّ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ وَآتُوهُنَّ مَا أَنْفَقُوا وَلَا جُنَاحَ عَلَيْكُمْ أَن تَنْكِحُوهُنَّ إِذَا آتَيْتُمُوهُنَّ أَجُورَهُنَّ وَلَا تُمْسِكُوا بِعِصَمِ الْكَوَافِرِ وَسَأَلُوا مَا أَنْفَقْتُمْ وَلَيْسَ أَلْوَا مَا أَنْفَقُوا**

| | |
|-----|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| | <p style="text-align: right;">ذَلِكُمْ حُكْمُ اللَّهِ يَحْكُمُ بَيْنَكُمْ وَاللَّهُ عَلِيمٌ حَكِيمٌ ﴿٥٧﴾</p> <p>အို ယုံကြည်သော သူတို့၊ ယုံကြည်သူမတို့သည် သင်တို့ထံ ပြောင်းရွှေ့ ရောက်လာသောအခါ၊ သူမတို့အား စိစစ်သင့်၏။ ပရမတ်ဘုရားရှင်သည် သူမတို့၏ ယုံကြည်ချက်ကို အသိဆုံးဖြစ်၏။ သူမတို့သည် ယုံကြည်သောသူမများ ဖြစ်သည်ဟု သင်တို့ တပ်အပ်သိကြလျှင် သူမတို့အား ဖုံးကွယ်သူများထံသို့ ပြန်မပို့ကြနှင့်၊ သူမတို့သည် သူတို့အတွက် တရားဝင် မဟုတ်ချေ။ သူတို့သည်လည်း သူမတို့အတွက် တရားဝင် မဟုတ်တော့ချေ။ သူတို့ သုံးစွဲခဲ့သည်များကို ပြန်ပေးလိုက်ကြလော့။^{၁၀၄၈} သူမတို့အား မင်္ဂလာဆုလဒ် လက်ဆောင်ပေး၍ သိမ်းဆည်းခြင်းသည် သင်တို့ကို အပြစ်မတင်ထိုက်ချေ။ ဖုံးကွယ်သော သူမတို့ဘက်မှ မားမားရပ် ထိမ်းမထားကြနှင့်၊ သင်တို့ သုံးစွဲခဲ့သည်များကို ပြန်တောင်းကြလော့၊ သူတို့ သုံးစွဲခဲ့သည်များကိုလည်း ပြန်တောင်းစေလော့။^{၁၀၄၉} ဤသည် ပရမတ်ဘုရားရှင်၏ စီရင်ထုံးပင် ဖြစ်၏။ အရှင်သည် သင်တို့၏ ကြား၌ စီရင်ထုံးပြုတော်မူ၏။ ပရမတ်ဘုရားရှင်သည်ကား သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p> |
| ၁၁။ | <p style="text-align: center;">وَإِن فَاتَكُمْ شَيْءٌ مِّنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعاقِبْتُمْ فَاتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُمْ مِّثْلَ مَا أَنْفَقُوا وَاتَّقُوا اللَّهَ الَّذِي أَنْتُمْ بِهِ مُؤْمِنُونَ ﴿٥٨﴾</p> <p>သင်တို့၏ အိမ်ထောင်ဘက်များကြောင့် ဖုံးကွယ်သူများထံသို့ သင်တို့ တစ်စုံတစ်ရာ လက်လွှတ်ခဲ့ရ၍၊ သင်တို့အား ချုပ်ကိုင်ခဲ့လျှင်၊ အိမ်ထောင်ဘက် ထွက်သွားခဲ့သော သူအတွက် သူမတို့အား ပေးသုံးခဲ့သည့် ပမာဏအတိုင်း ပြန်လည်ပေးအပ်စေလော့။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်သည် သင်တို့ ယုံကြည်အပ်သည့် အရှင် ဖြစ်၏။</p> |
| ၁၂။ | <p style="text-align: center;">يَا أَيُّهَا النَّبِيُّ إِذَا جَاءَكَ الْمُؤْمِنَاتُ يُبَايِعْنَكَ عَلَىٰ أَنْ لَا يُشْرِكْنَ بِاللَّهِ شَيْئًا وَلَا يَسْرِقْنَ وَلَا يَزْنِينَ وَلَا يَقْتُلْنَ أَوْلَادَهُنَّ وَلَا يَأْتِينَ بِبُهْتَانٍ يَفْتَرِينَهُ بَيْنَ أَيْدِيهِنَّ وَأَرْجُلِهِنَّ وَلَا يَعْصِينَكَ فِي مَعْرُوفٍ فَبَايِعْهُنَّ</p> |

(၁၀၄၈) ဤသည် စစ်ပွဲကာလတွင် ဖြစ်ပေသည်။ စစ်ပွဲကာလ ဖြစ်သည်တိုင် အစ္စလာမ် သာသနာသည် မတရား အနိုင်ယူမှုကို တားမြစ်ထားပေသည်။ ရန်သူဘက်မှ အမျိုးသမီးသည် မိမိဘက်သို့ ခိုလှုံလာလျှင် သူမအား ပြန်ပို့ခြင်းသည် ညှင်းပန်းနှိပ်စက်ခံရရန် ငရဲပြည်သို့ ပြန်ပို့ခြင်းကဲ့သို့သာ ဖြစ်ပေမည်။ ထို့ကြောင့် သူမတို့အား အမှန်တကယ် ဘက်ပြောင်း ယုံကြည်ခြင်း ဟုတ်မဟုတ်ကို သေချာစွာ စစ်ဆေးမေးမြန်းခိုင်းခြင်း ဖြစ်ပေသည်။ အကယ်၍ ဘက်ပြောင်းလာသူ သေချာပါက၊ သူမတို့တွင် လင်ယောက်ျားများရှိက ထိုလင်ယောက်ျားတို့အား သူမတို့အတွက် ကုန်ကျခဲ့သည့် အိမ်ထောင်ဖွဲ့မှုအတွက် ကုန်ကျစားရိတ်များကို ပြန်ပေးရမည်ဟု သမာသမတ်ကျစွာ ပညတ်ထားပေသည်။ စစ်သုံးပန်းအား မတော်မတရား သိမ်းပိုက်ခွင့် မရှိကြောင်းကို ဤဥပဒေက အတိတကျ ပြဌာန်းထားပေသည်။ ထို့ပြင် အမျိုးသမီးဘက်မှလည်း ယခင်လင်ယောက်ျားဖြင့် မကင်းရှင်းသေးဘဲ အခြားယောက်ျားတစ်ဦးအား လက်ခံခွင့် မရှိကြောင်း သုတ်တော် ၁၂ လာ “ကြာကူလီမူ မကျူးလွန်ပါ” ဟု သစ္စာဆိုခိုင်းခြင်းက လုံလောက်သော သက်သေ ဖြစ်စေသည်။

(၁၀၄၉) အထက်ပါ ဥပဒေသည် တဘက်သတ် မဟုတ်ကြောင်းကို ဆက်လက်ပါ ဤဥပဒေမှ ဆက်လက် ခိုင်မာစေပေသည်။ အကယ်၍ မိမိဘက်မှ သူတစ်ဦးသည် သစ္စာဖောက်၍ ရန်သူဘက်သို့ ဝင်ရောက်သွားလျှင်လည်း ထိုသူမမှ ယုံကြည်သူအတွက် တရားမဝင်တော့ချေ။ သူမအတွက် ကုန်ကျခဲ့သည်များကို ပြန်တောင်းခွင့်ရှိ၍၊ သူမအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးလိုက်ရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ **نَا ز** ဇနာ ဆိုသည့် ဝေါဟာရအား ရှင်းပြလိုပါသည်။ **ဇနာ** ကို ဆရာတော်ကြီးများက တရားမဝင်သော ကာမဆက်ဆံမှုဟု ရိုးရှင်းစွာဘာသာပြန်၍ “အလိုမတူဘဲ အမွေပြုကျင့်မှု၊ အသက်မပြည့်သေးသည့် ကလေးငယ်များအား စည်းရုံးသွေးဆောင် ပြုကျင့်မှု၊ စစ်ရာဝတ်ကောင်များ ပြုကျင့်လေ့ ရှိသည့် မုဒိန်းမှု” စသည်တို့အား ခွဲခြားထားခြင်း မရှိပေ။ အလိုမတူဘဲ အမွေပြုကျင့်ခံရသူများအား လည်း ၂၄:၂ အရ ပြစ်ဒဏ်ပေးခံရမည် ဆိုလျှင် တရားမျှတသော ဥပဒေ တစ်ရပ် ဖြစ်လာတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဇနာ၏ ဆိုလိုချက်အား သေချာလေ့လာရန် လိုအပ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဇနာ ဟူသည့် ဝေါဟာရအား ၉ ကြိမ်တွေ့ရပြီး အဆိုပါ ဇနာတိုင်းတွင် ကြာကူလီ လိုက်သည့် သဘောကိုသာ ဆိုလိုကြောင်း ထင်ရှားလှပေသည်။ အမျိုးသမီး တစ်ဦးသည် တစ်ပြိုင်နက်တွင် ယောက်ျား တစ်ဦးထက် ပို၍ လိင်ဆက်ဆံခွင့် မရှိ၊ (တစ်ပြိုင်နက် ဆိုသည်မှာ - အချိန်ကာလ တစ်ခု အတွင်း ကို ဆိုလိုသည်။) ပထမ လင်ယောက်ျားဖြင့် ကင်းကွာပြီး အချိန် ၃ လ ဖြစ်မှသာလျှင် အခြား ယောက်ျားတစ်ဦးဖြင့် ပေါင်းသင်းခွင့် ရှိကြောင်း ၆၅:၄ အရ သတ်မှတ်နိုင်ပေသည်။ သို့မဟုတ်က (၁) ယောက်ျားချင်း ပြဿနာတက် သတ်ဖြတ် တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်။ (၂) ကိုယ်ဝန် လက်သည် ပြဿနာများ ဖြစ်လာနိုင်သည်။ ထိုသို့သော အခြေအနေများကြောင့် ဇနာနှင့် ပတ်သက်၍ တားမြစ်ရာတွင် - အမျိုးသမီးကို ပထမဆုံး ဖော်ပြ၍ (၂၄:၂) အမျိုးသားအား ဒုတိယ နေရာမှ ဖော်ပြခြင်း ဖြစ်သည်။ အမျိုးသားများအားလည်း ကာမပိုင် ဖြစ်နေသော (အခြား တစ်ယောက်ဖြင့် လိင်ဆက်ဆံမှု ရှိနေသော) အမျိုးသမီးတို့အား ကာမမှု မချည်းကပ်ရန်တားမြစ်ခြင်း ဖြစ်၍ - အကယ်၍ ထိုဥပဒေအား မလိုက်နာဘဲ ကြာကူလီ လိုက်ပါက ကြာကူလီမ ကြာကူလီထီးတို့အား ထိရောက်စွာ အရေးယူရန် ၂၄:၂ တွင် ပြဌာန်းထားခြင်း ဖြစ်သည်။

| | |
|-----|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| | <p style="text-align: right;">وَاسْتَغْفِرْ لَهُنَّ اللَّهُ إِنَّ اللَّهَ غَفُورٌ رَحِيمٌ ﴿٦﴾</p> <p>အို သတင်းတော်ဆောင်၊ ယုံကြည်သူမတို့သည် သင့်ထံသို့ ရောက်ရှိလာခဲ့လျှင်၊ သင့်ထံ၌ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းကိုးကွယ်ခြင်း မပြုပါ။ ခိုးဝှက်ခြင်း မပြုပါ။ လိင်စည်းဖောက်ခြင်း မပြုပါ။ ရင်သွေးများကို မသတ်ဖြတ်ပါ။ ခြေစုံရပ်လျှက် လက်ရိုး-မျက်မှောက် သိက္ခာကျစရာ လုပ်ကြံဖန်တီးမှုကို ဆောင်ကြဉ်း ပုတ်ခတ်ခြင်းမပြုပါ။ အသင့်ကို အသိအမှတ်ပြုခြင်း၌ အာမခံပါ။” ဟူသော ကတိသစ္စာဖြင့် ကတိသစ္စာ ပြုစေ၍၊ သူမတို့ အတွက် ပရမတ်ဘုရားရှင် ထံ၌ လွတ်ငြိမ်းဆုပန်ပေးလော့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်အကြင်နာရှင် ဖြစ်၏။</p> |
| ၁၃။ | <p style="text-align: center;">يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ قَدْ يَئِسُوا مِنَ الْآخِرَةِ كَمَا يَئِسَ الْكُفَّارُ مِنْ أَصْحَابِ الْقُبُورِ ﴿٧﴾</p> <p>အို ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်က ကံကြီးသင့်စေသော လူမျိုးထံ ဘက်မလှည့်ကြနှင့်၊ သူတို့သည် သင်းချိုင်းများ၏ ပေါင်းဖော်တို့ အတွက် ဖုံးကွယ်သူတို့ လက်လျှော့ခြင်းမျိုးဖြင့် နောင်ဘဝ၌ လက်လျှော့ရကြလတ္တံ့။</p> |